

山 / ~ ဆေ 死火山

မိတေသနလို့ နဲ့ <mi: daun pho:> 【动】黑卷尾 Dicrurus macrocercus Cathoecus (The Chinese Black Drongo King Crow)

မိတိင် နဲ့ <mi: dain> ①高脚煤油灯 ②= ဓာတ်မိတိင်

မိတိစည်း နဲ့ <mi: dain zi:> 火炬

မိတ် နဲ့ <mi: dout> ①火炬,火把 ②一种糯米

မိတုံး နဲ့ <mi: dwin:> ①缅甸妇女生育后七天(因要烤火取暖故称) ②产房,产妇生产后住的房间

မိထို I နဲ့ <mi: do:> 司炉 II ကဲ့ <mi: hto:> ①往火中添柴或燃料 ②(喻)煽风点火: တယောက်ယောက်က ~ ပေးလိုက်ပိုဒေသာပူန်ထနေတာ။ 因为有人煽风点火(挑动)才使他大发雷霆的。

မိထိုဆီ နဲ့ <mi: do: zi:> 重油,燃料油

မိထိုလျှပ်စစ်အားပေးရွှေ့ နဲ့ <mi: do: hyat sit dat a; pei: yon> 火力发电站

မိထိုသား နဲ့ <mi: hto: th-ma:> 司炉

မိထုင် နဲ့ <mi: din:> 柴火

မိထုင်ကိစ္စ နဲ့ <mi: din: keit sa:> ①居民点失火 ②拾柴砍樵之事(指缅甸农村中农民要在夏季为雨季准备好足够的用柴)

မိထုင်နေ ကဲ့ <mi: din: nei> = မိုးခြံ

မိထောင်ချောက် နဲ့ <mi: daun gyaut> 诱虫灯

မိထုည် ကဲ့ <mi: hte:> 往火中添柴或燃料

မိထွက် ကဲ့ <mi: htewt> 孕妇产后七天离开产房到普通屋居住

မိထွေး ကဲ့ <mi: htun:> 点灯: ~ ချိန် 掌灯时分,天黑了

မိထွေးဓာတ်ငွေ့ နဲ့ <mi: dun: dat ngwei:> 点灯用煤气或沼气

မိထွေးနဲ့ နဲ့ <mi: dun: bwe:> 点灯节: သိတော်ကျွတ် ~ 缅历七月点灯节 / ထန်ဆောင်တိုင် ~ 缅历八月点灯节

မိနာ ကဲ့ <mi: na> 灼热,过分热,火过大,火大烧过头:

~ ရှုံးအတ်ပျက်သည်။ 火过大把砖烧坏了。

မိနိရုပ်ကွက် ကဲ့ <mi: ni yat kwet> 红灯区(指妓院很多的地区,是由英语 red -light district 直译而成)

မိနိယားရေါ့ နဲ့ <mi: ni: ya: yaw: ga> [法·缅 Meniere's + ရေါ့] 【医】美尼尔症

မိနေ ကဲ့ <mi: nei> 分娩: ~ ကုလ 产妇用的竹榻 / ~ ဓန် 产房 / ~ ဆောင် 产房 / ~ သည် 产妇,刚生产的妇女 / ~ ရရှိ 离婚后男方应付给怀孕女方的生育费

或是未婚怀孕时法院判决男方应付给女方的费用; 产期的费用,生育费 / ~ စောင့်သည်။ 服侍产妇。 / ~ ထင်း 产妇取暖用的柴薪

မိနေပြုး နဲ့ <mi: nei b-da:> 耐火水银(炼丹术用语)

မိနုင် ကဲ့ <mi: nei win> ①住在产房中 ②赠送婴儿用的礼品给产妇

မိနုက ကဲ့ <mi: hnem> (古)(往土炮筒中)填塞火药

မိနုတုံး နဲ့ <mi: hnem ton:> 用灰封盖起来的炭火

မိပေါ် ကဲ့ <mi: hnwei:> 将菜加热

မိပေါ်ဗျာ နဲ့ <mi: b-dei dha:> 彩灯

မိပလုံး နဲ့ <mi: p-lon:> 灯笼

မိပလပ်ပေါ် နဲ့ <mi: p-lat paut> [英·缅 ပါး + plug + ပေါ်] 灭火栓(指设在路边或屋内的消防龙头)

မိပါော်နတ် နဲ့ <mi: ba th-nat> 明火枪

မိပုလေး နဲ့ <mi: p-lwei:> = မိုးခြံ

မိပု နဲ့ <mi: bu> 烫斗(有 မိုးခြံမီးပုလျှပ်စစ်မီးပုလျှော် 等)

မိပုကျေ နဲ့ <mi: bu gya:> 烫过的衣服

မိပုတိက် ကဲ့ <mi: bu tait> 烫衣服

မိပုထိုး ကဲ့ <mi: bu hto:> 烫衣服: အဝတ်အထည်း ~ ထည်။ 正在烫衣服。

မိပုပဲ့ နဲ့ <mi: bon bwe:> 营火会,篝火

မိပုံး နဲ့ <mi: bon:> ①灯笼 ②孔明灯

မိပုံးပျော် နဲ့ <mi: bon: byan> ①孔明灯,天灯 ③(俚)孕妇

မိပေါ်၏ I နဲ့ <mi: baut> ①火星 ②迫击炮 ③衣服等烧的洞 II ကဲ့ <mi: paut> (衣服等)被火星烧成洞

မိပေါ်မီးပား နဲ့ <mi: baut mi: bwa:> 火星

မိပေါ်၏ နဲ့ <mi: baun> ①火险,火灾保险 ②火的热度

မိပေါ်စက်နှစ် နဲ့ <mi: pit let net> 火焰喷射器

မိပန်း ကဲ့ <mi: ban:> 焰火

မိပန်းက် ကဲ့ <mi: ban: zet> = မိပန်း

မိပျိုး နဲ့ <mi: pyo:> 准备集中柴火点燃,准备生火

မိပျော် နဲ့ <mi: bya:> 灯塔,航标灯: ~ ဘတော် 灯塔船

မိပျော်၏ နဲ့ <mi: bya dait> 灯塔

မိပြာသာ၏ နဲ့ <mi: pyat that> 彩灯树,一层层的彩灯楼

မိပြင်းတိုက် နဲ့ <mi: byin: tait> ①用烈火烧 ②(化)加热

မိပြင်းထိုး ကဲ့ <mi: byin: hto:> ①加添燃料使火更旺 ②(喻)紧急动员

မိပြေား၏ နဲ့ <mi: byaun:> 吹火筒,也称 မိပုလျှော် / ဝါ ~ ဖိုး 短竹筒

မိပြေားဗီးဆား နဲ့ <mi: byain mi: la:> (右) 缅甸古代一种判决法,判案前让几个发生争执的人在佛像前宣誓,然后点蜡烛比赛,先燃完者得胜

မိပုံး နဲ့ <mi: bwa:> ①火星儿: ဆေးလိပ် ~ ကျေသည်။ 抽烟时掉火星。②(喻)引起争端、纠纷的导火线: ရှုံး ~ ကိုပြုးသတ်ပါ။ 把引起争端的导火线扑灭!

မိပုံးကြားလပ် နဲ့ <mi: bwa: gya: lat> = မိကုံးကြား

မိပဲ့ နဲ့ <mi: bwe:> 点灯节